



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୩୩

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ပထမအကြိမ်
	နိုင်ဘာလ၊ ၂၀၂၄ ခုနှစ်
စောင်ရေး	၅၀၀
မျက်နှာပုံးပန်းသီ	ထွန်းအောင်
ထုတ်ဝေသူ	ဒေါ်သီမ္မာစီး (၁၁၂၈)
ပုံးစိတ်သူ	ဦးဝင်္ဂီယာလိပ်စီး (နှင့်သင်ပုံးပို့ပို့ကို-၀၀၄၄၁) ဝုဒ္ဓရေးသိပ္ပါ
စာစဉ်	အမှတ်-၁၃၇-၁၃၆၆ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာအုပ်ချုပ်	ချုပ်စီး
ဖြန့်သီရေး	ကိုယ် (ငွေအီမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝုဒ္ဓရေးနှောင့်
တန်း	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဗုဏ်း၊ ၂-နံပါတ်၊ လုပ်ငန်း၊ သယ်နှေ့ကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုံး - ဝုဒ္ဓရေး၂၃၃၈၊ ဝုဒ္ဓရေး၂၃၃၈
	၈၀၀၀ ကျပ်

မဇန်

ကော် | မဇန်

ရန်ကုန်၊ မဟာတေပး | ၂၀၂၄

၁၁ ၁၆၅၊ ၂၀၅ × ၁၂၅ စင်တီ

(၁) ကော်

မင်္ဂလာ
SHELTER

မ ဟာ စာ ပေ (စာ စဉ် - ၁၃၂)

အပိုင်း (၁)

မြို့နေသည် ရန်ကုန်မြို့စွန် ဆင်ခြေဖံ့း ရပ်ကွက်ကလေး၏
လမ်းသွယ်များပေါ်၍ ဘွဲ့က်ဘွဲ့က်ဆူအောင် လောင်မြို့က်လျက်ရှိ၏။

ကပ်ရောဂါ ကာလမ့်၊ လူသွားလူလာလည်း ပြတ်လှချေသည်။

ဒီလို နေ့မျိုး၌ ကလေးများဖြင့် ဆူညံ စည် ကားနေကျ
ရပ်ကွက်ကလေးကား အိမ်ဘေးနား ချင်းပင်လျှင် ရောဂါကျေးနိုင်သည်ဟူသော
သံသယတြောင့် သူ၊ ကိုယ်မယုံ၊ ကိုယ့် သူမခေါ်ခြင့် ခြောက်ကပ်
တိတ်ဆိတ်လျက်။

ကလေးတရာ့၍ အိမ်ပြတင်းမှ ပြုကာ ရှားရှားပါးပါး ရံဖန်စံ၏
ဖြတ်သွားတတ်သော လမ်းသွားလမ်းလာများအား မျှော်ဝေးလျက်ရှိသည်။

ရပ်ကွက်လေး၏ အတွင်းဘက် လမ်းတစ်လမ်းရှိ ပျဉ်ထောင်
တစ်ထပ် အိမ်ကလေးအတွင်း၌ အသက် နှစ်ဆယ်ကျော်ခန်း အမျိုးသမီး
ကလေး နှစ်ယောက်အနက် တစ်ယောက်သည် အထုပ်အပိုးများ ပြင်ဆင်ကာ
တက်ကြ လူပ်ရှားလျက်၊ တစ်ယောက်ကား အိမ်ရှေ့၊ ကြမ်းပြင်တွင် ရူးကို
ပိုက်ထိုင်ကာ ဝေးမြှင့်လျက်။ သူမ လက်ထဲ၌ကား ရပ်ကွက်ရဲ့မှ ထုတ်ပေး
လိုက်သည့် ကိုယ်စုံကာလ ခရီးသွား ထောက်ခံစာ စာချက်လေးကို ကိုင်ထား

လေသည်။

“ဒေါင်ဒင်၊ ဒေါင်ဒင်၊ ဒေါင်ဒင်”

လမ်းထိပ် ကင်းတဲ့မှ သံချောင်း ခေါက်သံကြောင့် အီဆွဲ
တစ်ယောက် ဆာလာအိတ်ဖြင့် ချုပ်ထားသည့် တစ်ခါသုံး ခရီးဆောင်
အိတ်အား စေ ကွဲထွက်မသွားစေရန် ကြီးဖြင့် ပတ်စည်းလျက်ရှိသော
သူငယ်ချင်းဖြစ်သူကို ငေးကာ အတွေးလွန်နေရာမှ လှပ်လှပ်ရှားရှား ဖြစ်သွား
လေသည်။

“သုံးနာရီ ထိုးပြီ၊ ကား ဘယ်အချိန် ခေါ်ထားတာလဲ ရဲရဲ”

ရဲရဲဆိတ်သည် မိန်းကလေးက အံကြိတ်ကာ ကြီးကို ဆွဲနေရာမှ
မျက်လုံး လှန်ကြည့်လျက်

“လေးနာရီ” ဟု ခိုပြတ်ပြတ် ဖြေ၏။

စာရွက်တစ်စွက် လက်ကကိုင်ကာ ငေးမိုင်နေသော သူငယ်ချင်း
ကို ကြည့်ကာ ရဲရဲ သက်ပြင်းကို ချရင်း ပြီးလိုက်သည်။ ကြီးစကို ဆွဲ
ထုတ်ကာ တင်းလိုက်ပြီး စိတ်တိုင်းကျတော့မှ သူမ ခြေပစ်လက်ပစ်
ကြမ်းပေါ် ထိုင်ချလိုက်လေသည်။

ညီဝင်းစိုပြည်သော သူမ၏ အသားအရေသည် အပူရှိနှင့် ချွေး
များကြောင့် နိုရောင်ပြီးလျက် ရှိ၏။ ဟိုက်လိုက်ဖောက် ဆေးဆိုထားသော
ဆံပင်များအား အပြောင်သိမ်းကာ မြင့်မြင့် ထုံးထားသဖြင့် ခိုင်မာသော
မေးရိုးများနှင့် ကျယ်သော နှုံးတို့မှာ ပေါ်လွှာလှသည်။ ပိရိပါးလျကာ
နိုဇ္ဇာသော နှုတ်ခိုးတို့ကား သူမသည် ပြတ်သားတတ်သူ တစ်ဦးဖြစ်ကြောင်း
ဖော်ပြနေသကဲ့သို့ပင်၊ အလုံးအရပ် ပြည့်တင်းလှပသော သူမ ခန္ဓာကိုယ်
တွင် ထင်ရှားသော နေရာကား ရှုပိုပို လုံးတက်လျက်ရှိသော သူမ၏
ဝမ်းပိုက်ဖြစ်၏။

သူမကား ကိုယ်ဝန်ဆောင်သည် တစ်ယောက် ဖြစ်လေသည်။

“နှင့် ဗိုက်ကြီးသည်ကို ကုနို့ နည်းနည်းမှ စိတ်ကူးမရှိတော့ဘူး
လား အီဆွဲ”

သူမက ခြေဆင်း ထိုင်နေရာမှ ပြီး၍ ပြော၏။

“ရဲရဲ၊ အဲဒီလို လုပ်မှဖြစ်မှာလားဟယ်၊ စဉ်းစားပါဉ္စီး၊ အခု ဆိုင်တွေ ပိတ်ထားတော့ ငါလည်း နင့်အနား နေပေးလို့ ရပါတယ်၊ ဒီအဲမဲလည်း ထပ်တိုးလို့ ရနေတာပဲလေ”

အိဒ္ဓက မျက်ရည်လည်လျက် မေးသည်။

“ဟာ၊ ဘာဂို ထပ်စဉ်းစားရည်းမှာတုန်း၊ ဒီမှာ ဗိုက်က ပါးလကျို ခြောက်လဖြစ်နေပြီ၊ ရောဂါတွေ ဖြစ်နေလို့ ဘယ်ကမှ လက်မဆံလို့သာ၊ မဟုတ်ရင် ငါ သွားတာကြာပေါ့၊ တော်သေးတယ် ဒီတစ်ခု ချိတ်လို့ရလို့၊ မဟုတ်ရင် ငါ တိုင်ပတ်ပြီ၊ ဒီအချိန် ဆွေမရှိ၊ မျိုးမရှိ ဘယ်မှာ ဘယ်သူ၊ အကူအညီနဲ့ ဘယ်လို့ မွေးရမှာန်းကို မတွေးတတ်ဘူး၊ ကျေးဇူးတင်ရမယ်၊ သူတို့ ပြန်ဆက်သွယ် လာတာကို”

“ဒါတော့ ဒါပေါ့ဟယ်၊ ဒါပေမဲ့ နောက်တစ်ခု ငါ ပြောချင်တာက ကလေးဆိုတာ မွေးရုံနဲ့ ပြီးတာ မဟုတ်ဘူး၊ ကလေးတစ်ယောက် လူလူ သူသူဖြစ်အောင် ကျွေးစိုးမွေးစိုး၊ မလွယ်ဘူးနော်၊ ငါတို့အနေနဲ့က”

“ငါတို့အနေနဲ့က ဘာဖြစ်လဲ အိဒ္ဓံ”

သူမက စကားကို ဖြတ်ကာ ခပ်ဆတ်ဆတ် မေး၏။

“ဘာလ၊ ငါက ကာရာအိုကေမှာ အလုပ်လုပ်တဲ့ မိန်းမမို့လို့၊ ကလေးအမေ ဖြစ်လို့မရဘူးလား”

သူမ မျက်နှာ တည်နေသဖြင့် အိဒ္ဓံ ဤအောင်က နားထောင်နေ လေသည်။

“လူတွေ ငါတို့ရှုံးတင် သေကုန်တာ နင် မြင်တယ် မဟုတ်လား၊ မနောကပဲ လမ်းထိပ်အိမ်က ဦးသက်ကြီး ပါသွားပြီ၊ အဖြူဝမ်းဆက်တွေနဲ့ လာခေါ်သွားရော၊ လူတွေ သေနေတဲ့ ကာလမှာ လူ့အသက်တစ်ချောင်း အသစ်ဖြစ်လာတာကို ငါက တားရည်းမှာလားအော့၊ နှင်က မလိုလားဘူးလား၊ သူလည်း လူဖြစ်ပါစော”

သူမက ကိုယ့်စကား ကိုယ်သဘောကျယ်နှုန်ဖြင့် ဟက်ခနဲ့ တစ်ချက် ရယ်လိုက်သည်။ ညီညာ သန်ရှင်းသော သွားဖြူဖြူများ ပေါ်ကာ ပါးချိုင်း ကလေး ခွက်ဝက်သွားသော သူမ၏ အပြုံးမှာ အလွန်ကြည့်ချုံ ကောင်း သည်ဟု အိဒ္ဓံ တွေးမိလေသည်။

“ငါမှာ ဗိုက်ဆံအရင်း ရှိပါတယ်၊ မွေးပြီးရင် တြေားဟာ လုပ်မှာ ပေါ့၊ ငါ မော်တာ နင်းတတ်တယ်၊ စက်ချုပ်မှာပေါ့ဟာ၊ ဟော ကားလည်း

မောင်းတတ်တယ်၊ ဒလီ ပို့မယ်ဟာ ဘာဖြစ်လဲ၊ နင် စိတ်ချု၊ ငါ တာဝန် ယူနိုင်တယ်၊ ငါမွေးတဲ့ကလေး မိန်းကလေးဆိုလည်း ရှုံးတို့တော့ ထပ်မဖြစ် စေရတော့ဘူး”

သူမက နှုတ်ခမ်းပါးလေးကို မဲ့ကာ ပြီးရင်း ပြော၏။

“ယောကျားလေးဆိုလည်း ဝေအော်လို ချေးထုပ် မဖြစ်စေရဘူး”

“ရဲရဲရယ်၊ တော်ပါတော့၊ အဲဒီအကောင်အကြာ်း ပြောမနေပါနဲ့တော့”

အိုဆွေက သူမ ပေါင်ကို လမ်းကိုင်ကာ ဟန်းသည်။

“ဟ မပြောလို့ ရမလား၊ အမယ်လေး အရာရှိတဲ့၊ ကာရာအိုကာက စော်ဆိုကတော် ပြန်ချုံသွားသေး၊ နှစ်နှစ်နီးပါး ပတ်သက်သမျှ ငါကချည်း ကျွေးရမွေးရ ဆင်ခဲ့ရတာပါဟယ်၊ နေပြည်တော်ကနေ ရန်ကုန်လာတိုင်း လည်း ဟဲ့ ငါ ဖုန်းဝယ်ပေးတာ ဘယ်လောက်၊ ခြောက်သိန်းကျော်မဟုတ် လား၊ အဲဒီတုန်းက၊ ဒီမှာ အိုဆွေ ငါတို့နေရာကို ဘောစိတွေပဲ လာနိုင်တာ၊ ငလျုံးဘီးကြတွေ ငါ ဖြုတ်ချင်ရင် ဌ်မြိမ်ဌ်မြိမ်းလေး နေရုံးစားရုံပဲ၊ ဒါပေမဲ့ ငါ ဘယ်အကောင်နဲ့မှ ယေားကပ်တာ ထုံးစံ မရှိဘူး၊ သံသရာ ရှည်တယ်၊ လူမှန်းတယ်၊ အဘုံးနောက်တယ်၊ သင်းကို ရေရှည်ဆိုပြီး ပတ်သက်လိုက်တာ ချစ်လို့ဟဲ့၊ ငါ ချစ်လို့”

သူမ အသံက ကျယ်လာသဖြင့် အိုဆွေက လက်ညွှုးလေးကို ထောင်ကာ အသံနှစ်မဲ့ရန် အမူအရာ ပြ၏။

“အို၊ ဘာကရှုံးကိုရမှာလဲ၊ ငါက လုပ်ရောင် ခံရတယ်၊ သူက လူပျိုပါဆိုလို့၊ ငါ ပတ်သက်တာလေ၊ အမယ်လေး၊ ကိုယ့်လင် ကိုယ်နိုင်အောင် မထိန်းဘဲ ငါများ မယားငယ်မတဲ့၊ ဂနိုင်ကာအဆင်နဲ့ ဟာမက စွဲစွဲစွဲစွဲ၊ ရွှေ့ယ်လွင်တို့က သူ့လင်လုပ်စာ တစ်ပြား စားခဲ့ဖူးတာ မရှိဘူးနော်၊ ဒီပို့က်လည်း ငါ သူတို့ဆိုက ဘာမှ တောင်းထားတာ မရှိဘူး၊ သူတို့ လင်မယား နှစ်ယောက်စလုံး ပညာတတ် အရာရှိတွေပါဟယ်၊ ငါက ပညာ မတတ်ပါဘူး၊ ဒါပေမဲ့ လူလို နားလည်တယ်၊ အဲဒီမှာ ခြိခွန်တဲ့ ချုံစီကောင် ကိုသာ ပြန်ခေါ်သွားပြီး နောက်တစ်ခြို့ မခုန်အောင် ထိန်းပေါ့၊ ငါကတော့ ငါကလေးနဲ့ ငါဘာဝ အသစ်က စမယ်”

သူမ ဆက်တိုက် ပြောလည်းပြော၊ ကြမ်းကို လက်ထောက်ရင်း ကုန်းထသည်။

“ရဲရဲရယ်၊ ငါတို့ ဘဝတွေကလဲဟာ”

အီဆွဲ အပြောကြောင့် သူမ ဆတ်ခနဲ လှည့်ကြည့်၏။

“ငါတို့ ဘဝတွေက ဘာဖြစ်လို့လဲ အီဆွဲ၊ လောကြီးမှာ ဘာမှ အလကား မရဘူး၊ နှင် ပိုက်ဆံ မြန်မြန်နဲ့ များများ လိုချင်ရင် တန်တာတော့ ရင်းရမှာပဲ၊ အေး၊ ဘယ်သူ၊ ဘဝကိုမှ မဖျက်သီးသေးသရွှေ ငါတို့ ဘဝတွေက ဘာမှ မှားမနေဘူး နှင် မှတ်ထား၊ နှင်လည်း လုပ်သင့် တာလုပ်၊ နှင့်သီမတွေ၊ မောင်တွေချည်း ငဲ့မနေနဲ့၊ ဘယ်နှုန်း ရှိပြီလ နှင် အဲဒီမှာ၊ ဘာမှကို မစုမိဘူး၊ အမြဲမွဲ”

အီဆွဲက မျက်နှာငယ်ဖြင့် နားထောင်နေရှာလေသည်။

“ပေး စာရွက်၊ ဘယ်လောက် ပေးခဲ့ရလဲ အုပ်ကြီးကို”

သူမက အီဆွဲ ကမ်းပေးသော ခရီးသွား ထောက်ခံစာကို ဆွဲယူ ကာ ဖတ်ရင်း မေး၏။

“ငါးထောင်၊ နှင်က ဧည့်စာရင်းနဲ့ နေတာမို့လိုတဲ့”

အီဆွဲက နောက်ဖေးသို့ ထထွက်ရန်ပြင်ရင်း လှမ်းပြောသည်။

“နှင် ထမင်းစားသွားနော်၊ အိတ်စပ်ရက်ကားက လမ်းမှာ ဘာမှန်း မသိဘူး၊ ငါတို့နှစ်ယောက် အတူတူ စားကြမယ်လေ၊ နောက် ဘယ်တော့ ဆုံးရမယ်မှ မသိနိုင်တာ”

အီဆွဲ၏ ငိုမဲ့မဲ့ အပြောကို သူမက ခေါင်းယမ်းကာ ရယ်ရင်း

“နှင် မင်းသမီး လုပ်ပါလားဟယ်၊ ငိုနိုင်လိုက်တာ” ဟု ပြော လေသည်။

အီဆွဲ နောက်ဖေးဝင်သွားတော့မှ စိတ်တင်းထားသမျှ သူမ သက်ပြင်းကိုချကာ မျက်နှာကို လက်ဝါးထဲထည့်ရင်း ခေါ် ဌီးသက်နေ ပိ၏။

ထို့နောက် သူမ ခါးပတ် ပိုက်ဆံအိတ်ကို ဖွင့်၍ စစ်သည်။

မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ KBZ ဘဏ်ကတ် တစ်ကတ်၊ ကြွောက်ကြွောက် အမည်းဖြင့် ပတ်ထားသော ငွေ့ပါးသိန်း၊ အကြွောက် အမည်းဖြင့် ပတ်ထားသော ငွေ့ပါးသိန်း၊ အနှစ်နှစ်အလလ သူများ တံတွေးချက်ထဲ အစုန်အဆန် ကူးကာ ကျွဲ့ကျွဲ့ပါအောင် စုခဲ့ရသည့် အခေါက် ရွှေတို့ရွှေစလေးများ စုထည့်ကာ ပိတ်ထားသည့် စိုးအိတ်ကလေး တစ်လုံး၊ ရည်းစားရခါစ ဒီအလုပ် ဆက် မလုပ်တော့ဘဲ ချစ်သူနှင့် တည်တည်တဲ့တဲ့ ဘဝတစ်ခု ထူထောင်မည်ဟု

စိတ်ကူးတွေ ယဉ်ခဲ့ဖူးတာကို ဖျတ်ခနဲ့ သတိရသဖြင့် သူမ မဲပြီးလေးပင် ပြီးမိလေသည်။

“ဘယ်သူကများ သိသိကြီးနဲ့ အတည်ကြံမှာလဲ၊ တကယ်ပါပ တွဲ့မ”

တစ်ယောက်တည်း တီးတိုးပြောရင်း အိတ်ထဲကို ဆက်နှိုက်ကြည့်တော့ သူမတွေ့ရှုသည့် တစ်ခုတည်းသော အမှတ်တရဖြစ်သည့် ပလတ်စတစ်လောင်းထားသော အဖော့၊ အမေတိုနှင့် မိသားစု ဓာတ်ပုံလေး၊ လိုင်စင်ဓာတ်ပုံနှင့် တိုလိုမှတ်စ ဘောင်ချာတရှိပြု၊ နောက် လိပ်စာကတ်လေး တစ်ကတ်။ ကတ်ကလေးအား ထုတ်ကာ သူမ ကြည့်၏။

“စန္ဒကူးမြိုင်

ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များအတွက် ကုသိုလ်ဖြစ် ဂေဟာ၊ အမှတ် xxxx၊ xxxx လမ်း၊ xxxx ရပ်ကွက်၊

ညောင်ခြေမြိုင်နယ်၊ ရှမ်းပြည့်နယ်တောင်ပိုင်း”

မကြာမကြာ ထုတ်ကြည့်နေသဖြင့် အလွတ်ရှုံးနေသော လိပ်စာအား သူမ သေချာစေရန် နှုတ်က ရွတ်လိုက်ရင်း ကတ်၏ နောက်ဖက်ရှိ ဖုန်းနံပါတ်များကို လှည့်၍ ကြည့်မိပြန်သည်။

ထိုစဉ် ဝမ်းထဲမှ ဒုတ်ခနဲ့ လှပ်ရှားမှုကြောင့် သူမကိုယ်ကို ကိုင်းကာ ပိုက်ကို လိုက်ဖြင့် ပိုက်လိုက်၏။

“ရှူး၊ စိတ်လှပ်ရှားနေပြီလား ကလေးရေ၊ အမေတို့၊ ခရီးထွက်ကြမယ်လေ၊ အမေက အမြဲ ရရှိကိုပြီး ချစ်မှာသိလား၊ မကြာက်နဲ့နော်၊ အမေရှိတယ်၊ အမေရှိတယ်၊ ကျွတ် ကျွတ် ကျွတ်”

အခုန်ပင် သိမ်းယ်ချင်သယောင် ခံစားနေရသည့် နှုံးဖ်ဖ်ပ် သူမ နှလုံးသားသည် ဒီသက်ရှိကလေးအား ငါ ဝမ်းနှင့်လွယ်၍ထားရသည်၊ ငါမှ ရှင်အောင် မမွေးလျှင် ဘယ်လိုနေရာမည်နည်းဟူသည့် ကာကွယ်လိုစိတ်၊ မဖြင့်ခင်ကပင် မြတ်နှုံးစိတ်ကြောင့် နိုက်ထရှိရှင် မှုတ်သွင်းသော ကားတာယာကဲ့သို့၊ တောင့်တင်းကြရှိ လာလေသည်။

“ကလေးလေးရယ် အိပ်ပါကွယ် မေမေ ပုံပြောမယ်၊ စားဖယ်ပေါ့တဲ့ အရပ်မှာကဲ့ မောင်သူရ နေသတဲ့”

တဒိတ်ဒိတ် တိုးနေသော ပိုက်ကို သူမ လက်ဖဝါးနှင့်ပွတ်ရင်း တတ်သမျှ မှတ်သမျှ သားချော့တေး ပေါင်းစုံဖြင့် နှုတ်က တတ္တတ်တွတ်

ချော့ရှာလေသည်။

“ပလတ်စတစ်ပုံးက တစ်ပုံး၊ ဆာလာအိတ်က တစ်လုံး၊ လက်ငြော်က တစ်လုံး၊ ကျောပိုးအိတ်က လွယ်ထားတယ် ဒီမှာ၊ ခြင်းတောင်းပါဖြေနော်၊ ရပြီ စုပြီ”

သူမ အထုပ်စစ်ပြီး ပရီဘောက် တက္ကာစိုက် နောက်ပုံးကို ပိတ်ချလိုက်သည်။

ကားအား ကိုင်ထားသော လက်ကို သူမ စပေရေးပြန်းကာ mask ကို မေးအောက်ဖက်သို့ ဆွဲ၍ အနေအထား ပြင်လိုက်၏။

“အမယ်လေး ရရှုရယ်၊ ဦးလေး လာပိတ်ပျေမယ်၊ မပေါ့မပါးနဲ့”

တက္ကာစိုသမားက စီးနေကျေမှု၊ သူမတို့နှင့် ရင်းနှီးပြီးသားပင်၊ သူမတို့ အလုပ်သဘောကို သိသော်ပြား မစပ်စုတတ်သူ၊ အနေအထိုင် ပရောပရီ မလုပ်တတ်သူမျို့၊ အမြဲ သုံးဖြစ်သည့် ကားသမားဖြစ်လေသည်။

အိမေးက ခြိုင်းသော့ကို ခတ်ပြီး သူမကို လက်မောင်းက လာတဲ့ သည်။ သူမက faceshield ပင် တပ်ထားသေး၏။

နှစ်ယောက်သား ကားထဲဝင်ထိုင်ရင် ဘေးကို ပတ်အသွားမှာပင်

“ဟာ၊ ကျော်၊ သွားပါဖြီ”

သူမ အသံကြောင့် အိမေးရော ကားသမားပါ သူမ မျက်နှာကို ပိုင်းကြည့်ကြ၏။

“ဟဲ့၊ ဘာလဲ”

“ငါ မိန်ပြတ်သွားပြီ”

အိမေးက အုံဉာဏ်ဖြင့်

“ဟဲ့ မနေ့ကမှ အွန်လိုင်းက လာပို့တာမဟုတ်လား အဲဒါ”

“အေးလေဟာ နှဲမြောလိုက်တာ၊ နော်းအဟောင်းပဲ သွားပြန်စီးတော့မယ်”

သူမ ပြောပြောဆိုဆို အိမ်ထဲ ပြန်ဝင်မည်ပြုသည်ကို ကားဆရာက ကပျောကယာနှင့်

“ဟဲ့ ရရဲ့ ခရီးဝေး သွားခါနီး နောက်ကြောင်း မပြန်ကောင်းဘူးဟာ၊

လမ်းမှာ ဝယ်စီးလိုက်တဲ့၊ နိမိတ်နမာတွေ မယုံလို့ မရဘူး၊ ညည်းတို့ ဘာမှ နားမလည်ပါလား” ဟု တားလေသည်။

သူမ အယုံအကြည် မရှိသော်ငြား အငြင်းမွားလိုသဖြင့် ခေါင်းကို သာ ညိတ်ပြ၍ ဖိန် အပြတ်အား ခြိတ်ခါးရေ့ ချခဲ့ကာ ခြော့လာဖြင့် ကားပေါ်တက်လိုက်တော့မှု။

ကားဆရာက နောက်မှန်မှ သူမအား ကြည့်ရင်း

“သမ္မတခွဲ ရတယ် မဟုတ်လာ၊ ရွှေတ်သွားစမ်းဟယ်၊ မပေါ့မပါး ကြီးနဲ့” ဟု ပြောပြန်သဖြင့် သူမ mask အောက်မှ “ဒွန်း” ဟုလာ ပြန်ပြောလိုက်လေသည်။

ထို့နောက်တွင်တော့ ပရီဘောက် ကားကလေးသည် ဆင်ခြေဖုံး ရပ်ကွက်မှသည် လမ်းမကြီး၊ ထိုမှသည် အဝေးပြေးကွင်းရှိရာသို့ ဦးတည် ကာ မောင်းနှင့်လျက်။



အပိုင်း (၂)

“သက်ချို့၊ သက်ချို့၊ ဟဲ၊ သက်ချို့၊ ခဏ ထပါဦးဟယ်”
ခတင်ဘေးတွင်ရပ်ကာ လေသံဖြင့် နှီးနေရာမှ စိတ်မရှည်တော့
ဟန်ဖြင့် ဖြူဖြူအေးက သက်ချို့ လက်မောင်းကို လှုပ်ခါလိုက်သည်။
“အင်၊ အင်း၊ မဖြူအေး ဘာတူနဲ့”
သက်ချို့က အိပ်မှုနှစ်ဗွားဖြင့် မျက်လုံးကို အတင်းဖွေ့ကာ ထထိုင်၏။
“ငါ ဗိုက်ထဲက ရစ်ပြီး နာလို့ဟယ်၊ ဉာနေက အတို့စားတာ
များသွားတယ် ထင်တယ်၊ အလေးသွားချင်လို့ လိုက်ခဲ့ပေးပါလားဟင်”
ဖြူဖြူအေးကား နေ့စွဲလစွဲ ကိုယ်ဝန်သည် ဖြစ်သည့်အပြင်
လူကလည်း အနည်းငယ် ထာဖြင့် ကိုယ်ဝန်ဆီးချို့ တက်နေသောကြောင့်
အေးသောက်နေရသူ ဖြစ်သည်။ အမည်နှင့် လိုက်ဖက်စွာ ဖြူဖွေးတူတဲ့
နေသည်ကိုမှ ဗိုက်ကပါ ကော့လန်နေသဖြင့် သူမ၏ ပုံမှာ ပုံတက်လူလူ
မီးပုံးပုံနှင့် အဟုတ်တူလှသည်ဟု သက်ချို့က တွေးနေလေသည်။
“မဖြူအေးရယ် အလေးသွားချင်တာများ ကျွန်ုံမ လာနှီးနေသေး
တယ်၊ သွားပါ့၊ မီးလည်း လာနေတဲ့ဟာကို”
သက်ချို့က တစ်ချက် သမ်းဝေလိုက်ရင်း ပြော၏။

“ဟဲ ငါတို့ အိမ်သာက ပြည့်နေလို့ မနက်မှ လာစပ်မှာလေ၊ သွားလို့တော့ ရတာပေါ့၊ ငါ ချုံလိုပါဟယ်၊ အဲဒါ ဟို ဟို စားဖို့ဆောင် ဘက်က အိမ်သာ သွားမှုရမယ် ထင်တယ်၊ လိုက်ခဲ့ပေးပါဟယ်”

မြို့မြို့အေး စကားကြောင့် သက်ချို့ အိပ်ချင် ပြေသွားလေသည်။

“မြို့မြို့အေး၊ ဘယ့်နှယ် ပြောလိုက်တာလဲ၊ ဒီအချိန်ကြီး အစ်မရယ်၊ မဟုတ်တာ လုပ်ပြီ၊ ကျွန်ုမတို့က မပေါ့မပါးတွေနဲ့ အစ်မရဲ့၊ တစ်ခုခုဆို ဘယ်လိုလုပ်မလဲ၊ အို အစ်မ အိုးနဲ့သွားထား၊ မနက်ကျမှ သွန်လိုက်”

သက်ချို့က မျက်နှာပျက်ကာ ငြင်း၏။

“ဟာ အခန်းထဲမှာ နံစောကျိန်မှာပေါ့၊ လာပါဟယ်၊ ငါက ဘုရား၊ တရား မြို့ပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ငါ အလေးသွားပြီး ချက်ချင်း ပြန် လာမှာပဲဟာ၊ နင် ကြောက်ရင် ငါ တံခါးဖွံ့ဖြိုး သွားပဲမယ်ဟယ်၊ လုပ်ပါ”

“မြို့မြို့အေး၊ ဆရာမကြီးသိရင် အဆုံးရမယ်နော်၊ အစ်မကလည်း သိရဲ့သားနဲ့”

သက်ချို့က သဘောတူသော်ပြား လိုက်မပို့လျှင်လည်း အိုးထဲ သွားချုလိုက်ပါက ယခုညာ အနဲ့အသက် ဆိုးတွေနဲ့ အိပ်နိုင်တော့မည် မထင်၊ လိုက်ပို့လျှင်လည်း စားဖို့ဆောင်ကို ဖြတ်ရပေါ့းမည်။ သော်၊ ငါနှယ် ကိုယ့်ဘာသာကိုယ် အိပ်နေတာကို သင်း နှီးပြီး ဒုက္ခပေးပြီဟု သူမ တိုးတိုး ရေခွဲတို့လေသည်။

“ဟဲ၊ သက်ချို့၊ လာလေဟာ နင်ကလဲ”

ဗိုက်ကိုပို့ကျွဲ့ အခန်းတံခါးကိုဖွံ့ဖြိုး၊ ကော်ရစ်ဒါပေါ် ထွက်ရန်ပြင် နေသော **မြို့မြို့အေးအားကြည့်**ကာ သူမ ခေါင်းကို ယမ်းလိုက်ပြီး ထားကို ရင်ခေါင်းပေါ် တင်ဝတ်လျက် ဓာတ်မီးကို ကိုင်ရင်း အခန်းထဲမှ ဦးဆောင်၍ ထွက်လိုက်၏။ သူမက ကိုယ်ဝန် လန်သေးသဖြင့် **မြို့မြို့အေးထက်တော့ ပို၍** ဖျော်လတ်မြန်ဆန်လေသည်။

ကော်ရစ်ဒါ၌ ထွန်း၍ထားသော လေးပေမီးချောင်း အရောင်ကြောင့် သူမတို့ အဆောင်မှသည် စားဖို့ဆောင်ရှိရာ အိမ်ကြီးဘက်သို့သွားသည် လေးပေခန့်ကျယ်သော ကွန်ကရစ် လမ်းကလေးသည် အတန်ငယ် လှမ်း သည်အထိ လင်းလျက်ရှိကာ တစ်စတ်စ် အမောင်ထဲသို့၊ တိုးဝင်သွားလျက် ရှိ၏။ လမ်းအဆုံး၍ကား သက်တမ်း နှစ်တစ်ရာ မကပြီဖြစ်သော ဟောနှစ်း ဖြစ်ခဲ့ဖူးသည့် အိမ်အိုကြီးသည် လဆန်း ၁၂ရက် အလင်းပျပျအောက်တွင်

သဘက်ကြီးတစ်ကောင် ငှါ်တုတုတိုင်နေဘိအလား ရှိလေသည်။

အဆောင်နှင့် အိမ်မှာ ပေနှစ်ရာခန့် လှမ်း၏။ အိမ်ကြီး၏ အောက်ထပ်အား အုတ်တက်ကာ ပြင်ဆင်၍ စားဖို့ဆောင်အဖြစ် အသုံးပြုခြင်းဖြစ်ရာ ငှင့်နှင့်တွဲလျက် ရေချိုးခန်း၊ အိမ်သာနှစ်လုံး၊ ယခင်က ထမင်းချက်ကြီး နေခဲ့သည့် အိပ်ခန်း တစ်ခါးလည်း ရှိ၏။

သူမတို့ အဆောင်မှ လမ်းကြည့်လျှင် စားဖို့ဆောင်နှင့် အိပ်ခန်းကြား လမ်းကူးကလေး၌ ထွန်း၍ထားသော တန်စတင်မီးသီး အဝါလေး အား လှမ်း၍ မြင်နိုင်ပေသည်။ အဆောင်မှ ထွက်သည်နှင့် နောက်လေည့်က ငွေခန့် တိုက်၏။ ရှမ်းတောင်တွင် ပြီးလလယ်ခေါင်ဗုံးပင် လေသည် မြှမြေလေး အေးခဲ့။ မိမိ အေတိအောက်ပြည့်တွင် ဒီလိုလမ်း အဝတ်ပင် ကပ်နိုင်မည် မဟုတ်ဟု သက်ချို့ တွေးလိုက်မိသည်။ ဖြူဖြူအေးကား သက်ချို့နောက်မှ ပိုက်ကို လက်တစ်ဖက်က ပိုက်ရင်း လက်တစ်ဖက်က သူမ လက်မောင်းကို ဆွဲကာ ပါလာ၏။

အဆောင်မှ မီးရောင်ဖြင့် မြင်ရသလောက် လျှောက်ခဲ့ကြပြီး လမ်းတစ်ဝက်ခန်းတွင် ကြောင်အော်သံလိုလို ကြားသဖြင့် သက်ချို့က အေား ရပ်ကာ ဓာတ်မီးကို ထွန်းလိုက်ပြီး ဘေးသီးပေါ်ယာကို လွှာည့်ပတ် ထိုးကြည့်၏။ ထောပတ်ပင်များနှင့် ခံတန်း တရာ့မှုလွှာ၍ မည်သည့်အရာမှ မရှိချေ။ ခြိုင်းကြီးသည် ပုစဉ်းရင်ကွဲသံမှတ်စံပါး ပကတိ ပြီမြတ်သက်လျက်။

“ဘာ၊ ဘာလဲဟင်”

ဖြူဖြူအေးက ခေါင်းကို ဘယ်ညာယမ်းကာ ရှာရင်း မေး၏။

“ကြောင်အော်သံလားလို့၊ အစ်မ ကြားလား၊ ဆရာမကြီးကြောင်ကြီး ဖိုးဝါများလား”

“ဟင်၊ ငါတော့ မကြားပါဘူး”

သက်ချို့က ဓာတ်မီးကို ပြန်မပိတ်တော့ဘဲ စားဖို့ဆောင်သို့ ဆက်လျှောက်သွား၏။

“နေပါဦးဟဲ၊ နင်ကလဲ မြန်လိုက်တာ”

ဖြူဖြူအေး ကားကား၊ ကားကားဖြင့် ပြီးလိုက်လေသည်။

“ကြော်၊ ဘယ်လိုတောင်ဖြစ်၊ အစ်မပဲ သွားချင်တာလေ၊ ချော်လဲပီး မယ်”

သက်ချို့က စောင့်ခေါ်သည်။ အမျိုးသမီး နှစ်ယောက်ကား စားဖို့

ဆောင် တံခါးဝသို့ ရောက်ချေပြီ။ သံဘာဂျာတံခါးအား သွပ်နှစ်းကြီးဖြင့်
လိမ့်ကာ ပိတ်ထားသည်ကို သက်ချိုက ဖွင့်နေစဉ် ဖြူဖြူအေးက ဓာတ်မီးဖြင့်
တောင်ထိုးမြောက်ထိုး ကြည့်လျက်ရှိလေသည်။

“ရပြီ အစ်မ၊ သွားတော့”

သက်ချိုက ဘာဂျာတံခါးကို ခွဲဖွင့်ကာ ရှေ့မှ ဦးဆောင်၍ အတွင်း
သို့ ဝင်လိုက်ပြီး စားဖို့ဆောင် အပေါက်ဝရှေ့မှ ခုံတန်းတွင် ထိုင်ချလိုက်ရင်း
ပြောသည်။ ဖြူဖြူအေးက သက်ချိုကိုကျော်၍ စားဖို့ဆောင်နှင့် ရေချိုးခန်း
အိမ်သာ ခြားထားသော လျှောက်လမ်းလေးအတိုင်း ဝင်သွားလေသည်။

“ကျွန်မ ဒီကပဲ စောင့်မယ်နော်၊ မြန်မြန်လုပ်”

သက်ချို့ နောက်မှ လုမ်းပြောသည်ကို သူမ ခေါင်းသာ ညိတ်ပြ
နိုင်၏။ ကိစ္စက မအောင့်အည်းနိုင်တော့သဖြင့် သုတေသနတင်လေတော့သည်။
စားဖို့ဆောင်အဆုံး၌ နံရံပေါ်တွင် ဆေးဖြူဖြင့် အိမ်သာသို့ဟု ရေးထားကာ
ညာဘက်သို့ ဆယ်ပေခန်း ကျော်၍ ဝင်ရေ၏။ ထိုနေရာမှ ဘယ်ဘက်သို့
ကျေးလျှင် အိပ်ခန်း တစ်ခန်းရှိပြီး ယခင်က ထမင်းချက် နေခဲ့ဖူးလေသည်။
ယခုမှာကား အခန်းသည် သော့ခလောက် ခတ်လျက်။ ဖြူဖြူအေး အိမ်သာ
တွင်းသို့ ကပျာကယာ ဝင်လိုက်ပြီး ထိုင်ချလိုက်တော့၏။

“အမယ်လေး ပေါ့သွားတာပဲ”

ဖြူဖြူအေး ကိစ္စဝိစွာရှင်းပြီး ရေသုံးနေစဉ် အိမ်သာ အပြင်ဘက်မှ
ခြေသံ ကြားရ၏။ ခြေသံမှာ အိမ်သာဘက်သို့ နီးလာသဖြင့် သူမက
ရောလောင်းနေရာမှ ရပ်ကာ မေးလိုက်သည်။

“သက်ချို့၊ နင် သွားမလို့လား”

ခြေသံကား ရပ်၍ သွားလေသည်။ အဖြေကား မရ။

“သက်ချို့ ဝင်မှာလား၊ ငါ ပြီးပြီး ခဏလေး”

ဖြူဖြူအေး နံရံကို အားပြေကာ မတ်တတ် ထရပ်လိုက်၏။ သက်ချို့
ထံမှ တံပြန်သံ မကြားရချေ။ အဆောင်ဝန်ထမ်းများထံမှ ကြားဖူးထားသော
စားဖို့ဆောင်နှင့် ပတ်သက်သည့် အကွောက်အကြံများကို ပြန်စဉ်းစားမိသဖြင့်
သူမ ချွေးပြန်ကာ ခေါင်းနားပန်းများ ကြီး၍ လာသလိုပင်။ အပြင်မှ

ခြေသံသည် နောက်သို့ ပြန်လျှောက်သွားသကဲ့သို့ ဝေးရှု သွားလေသည်။ အပြင်ကို မထွက်သေးဘဲ အိမ်သာတံ့ခါးအား နားဖြင့်ကပ်၍ သူမ နားစွင့် ကြည့်၏။ အိမ်သာတံ့ခါးဝနှင့် မျက်နှာချင်းဆိုင် ဘယ်ဘက်ခြမ်းထောင့်ရှိ အခန်းတံ့ခါးအား သော့ဖြေတ်သံ၊ မင်းတုပ်ဖွင့်သံကို တိတ်ဆိတ်သော ညှိ ပီသစ္ာ ကြားရသဖြင့် သူမ ပါးစပ် ဟောင်းလောင်းဖြင့် အံ့ဩလျက်

“သက်ချိ ဘာကိစ္စ ဟိုအခန်းကို ဖွင့်တာပါလိမ့်၊ ဟယ် ဘယ်လိုများ ဖွင့်သလဲမသိ” ဟု တစ်ကိုယ်တည်း တီးတိုးဆို၏။ ကြားက်စိတ်ထက် စပ်စုလိုစိတ်က ပိုလာသဖြင့် အိမ်သာတံ့ခါးကို ဖွင့်ကာ သူမ ကြည့်သည်။ အိမ်သာတံ့ခါးဝနှင့် ပေအစိတ်ခန့်အကွာ စားဖို့ဆောင်၏ တစ်ဖက်ထောင့်မှ ထမင်းချက်ကြီး အခန်းသည် တံ့ခါးပွင့်လျက် ရှိ၏။ အတွင်းမှ ဝါကြန်ကြန် မိန့်ဖျော့ဖျော့ အလင်းရောင်သည် အပြင်သို့ ဖြာထွက်လျက် ရှိလေသည်။

“သက်ချိလား၊ နင် ဘယ်လိုဝင်သွားတာလ အဲဒီထဲကို”

အိမ်သာ တံ့ခါးဝမှနေ၍ အသံကို ခပ်အုပ်အုပ်လှပ်ကာ လှမ်းမေး၏။ အဖြေကား မရချေ။ ပေအစိတ်ခန့် လှမ်းသဖြင့် သက်ချိ မကြားဟု သူမ ထင်သဖြင့် အိမ်သာတဲ့မှတုက်ကာ မီးလင်းနေသော တံ့ခါးပေါက်ဆိုလို လာခဲ့လေသည်။ တံ့ခါးအနီးသို့ရောက်လေ အေးလာလေဟု သူမ တွေးမိ၏။ လောင့်မြေနေပါလျက်နှင့် ချမ်းစိမ့်စိမ့် ခံစားချက်သည် သူမ ကျောတစ်လျှောက် ထိုးတက်ကာ ဆံပင်မွေးများ ထောင်လာဘီအလား ခံစားနေရလေသည်။ တံ့ခါးရှေသို့အရောက် သူမ နာခေါင်းထဲသို့ အနဲ့ တစ်ခုတိုးကာ ဝင်လာ၏။

ရှင်းနီးနေသော အနဲ့၊ ထိုအနဲ့။

“နှစ်းနဲ့”

သူမ တိုးတိုး ရေချွတ်ကာ ခြေလှမ်းများကို ရပ်လိုက်သည်။ မီးနေသည် အဆောင်မှ ရတတ်သော ပိုးသတ်ဆေးနဲ့နှင့် ရှစ်းနဲ့ရောသည့် အနဲ့စူးစူးကြောင့် သူမ ခေါင်းများပင် မူး၍ လာလေသည်။

ထိုစဉ် ဖြာဖြာအေး နားထဲ၌ သားချော့တေးသံ ကြားရသည်ဟု ထင်မိ၏။ သေချာ နားထောင်ကြည့်တော့လည်း မဟုတ်ပြန်ချေ။ မြန်မြန် ပြန်မှဖြစ်မည်ဟု သူမ တွေးမိသဖြင့် တံ့ခါးပေါင်ကို ကိုင်ကာ အထဲသို့ ခေါင်းပြုရင်း သက်ချိကို ခေါ်ရန်ပြင်လိုက်သော သူမ၊ အတွင်းမှ မြင်လိုက် ရသည့် မြင်ကွင်းကြောင့် ပါးစပ်ဟောင်းလောင်းဖြင့်။

အမျိုးသမီး တစ်ယောက်သည် အခန်းတွင်း၌ ဖယောင်းတိုင်

တစ်တိုင်ကို ထွန်းကာ အပေါက်ကို ကျောပေး၍ တင်ပျဉ်ခွေထိုင်လျက်၊ ရှုပ်အကျိုး လက်ရှည် အကွက်ကလေးမှာ ညိုတို့တို့ အဆင်နှင့်၊ ယောထဘီ အနေက်ကလေး ဝတ်ထားသော သူမသည် ကလေးငယ်အား ပွဲ၍ နိုတိုက် နေဟန် ရှိလေသည်။ ကလေး၏ ခြေဖဝါး ရဲရဲလေးများအား သူမ တံတောင် ကျော်ကြားမှ လှုပ်စီ လှုပ်စီ မြင်နေရသည်။ သူမသည် အသံတိုးတိုးဖြင့် သီချင်းကို ညည်းလျက်

“သမီးကလေးရယ် အိပ်ပါကွယ်၊ မေမေ ပုံပြောမယ်၊ စားဖွယ်ပေါ်တဲ့ အရပ်မှာကဲ့ မောင်သူရ နေသတဲ့၊ မောင်သူရလေး အရွယ်ရောက်လာ အမောက် ခွင့်ပန်ကာ၊ ခွေမျိုးရှာဖို့ သူစွန်းစားလို့သွား”

အြိမြို့အေး အသံမထွက်နိုင်။ ထိုအရာသည် ဘာ ဆိုတာကို သူမ သိသည်။ စားဖို့ဆောင်မှ နာမည်ကျော် မီးနေသည် တစ္ဆေးမအား သူမ နဖူးတွေ့၊ ကူးတွေ့၊ ပက်ပင်း တိုးချေပြီ။ စပ်စပ်စုစု လာကြည့်မိတာ မှားပြီဟု တွေးမိသော်လည်း သူမ ခြေထောက်များ ရွှေ၍ မရတော့။ ထိတ်လန်းမှုကြောင့် အြိမြို့အေး၏ ကိုယ်မှာ တဆတ်ဆတ် တုန်လျက် အသက်ပင် မှန်အောင် မရှာနိုင်ရှာတော့ချေ။

အမျိုးသမီးသည် သီချင်းဆိုနေရာမှ ရပ်ကာ ထိုင်လျက်ပင် ဌိမ်သက်လျက် ရှိ၏။ အြိမြို့အေးသည် ဘုရားစာရွတ်ရန် သတိရသဖြင့် တုန်တုန်ယင်ယင်ဖြင့် ကြိုးစားသော်လည်း မည်သည့် ဘုရားစာ တစ်ပိုင် တလေ့မျှပင် သူမ ခေါင်းထဲ ရောက်မလာချေ။

“ဟင်း ဟင်း ဟင်း ဟင်း ဟင်း”

အမျိုးသမီးထံမှ ခပ်တိုးတိုး ရယ်သံထွက်လာ၏။ ထို့နောက် ရယ်နေလျက်ကပင် ထိုအမျိုးသမီးသည် အြိမြို့အေးအား လှည့်၍ကြည့်လေ သည်။ သူမ လှည့်ပုံမှာ ကိုယ်က မလည်ဘဲ ခေါင်းချည်းသက်သက်သာ လည်ကိုလိမ့်၍ လှည့်လာခြင်းဖြစ်ရာ ဆယ်ပေခန့်အကွာ အပေါက်ဝှေ့ ရှိသော အြိမြို့အေးမှာ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားရှာတော့၏။

ကုပ်သာသာ နီကြောင်ကြောင် ဆံများကား ရေလော၊ ချွေးလော မကွဲဘဲ ခဲ့ခဲ့လျက်။ မျက်လုံးများမှာ အြိမြိုးကာ တိမ်စွဲနေသကဲ့သို့ရှိပြီး အသားအရေအတွက်လည်း ဖယောင်းတိုင်မီး ဝါကြို့ကြို့အောက်၌ပင် ပြာနမ်းနှင့် အြိမြို့တ်လျက်။ ရယ်ပြနေသော သူမ၏ ပါးစပ်အတွင်းကား မည်းမောင်လျက် ရှိလေသည်။

ဖြာဖြူအေး အသိစိတ် မလွတ်အောင်ထိန်းရင်း ပိုက်ကို မကာ
နောက်တစ်လှမ်း ဆုတ်ရန် ကြီးစား၏

“သမီးကို နို့တိုက်နေတာ၊ ဟဲဟံဟံဟံ”

တစ္ဆေးမက ရယ်ရင်းပြောကာ ကိုယ်ကြီးကပါ လျည့်လာပြီး သူမ၏
ကလေးကို လက်နှစ်ဖက်ဖြင့် မကိုင်၍ ဖြာဖြူအေးအား လှမ်းပြေလေသည်။
အနှစ်းထုပ်ထဲ၌ ကလေးသည် သွေးချင်းချင်းရဲ့သွေ့က်။

ထိုအခြင်းအရာကို မြင်လိုက်ရသော ဖြာဖြူအေးတစ်ယောက် အသံ
ထွက်အောင် ဖျစ်ညှစ်အော်ရင်း နောက်လန် လဲကျသွားလေတော့သည်။

သက်ချို့တစ်ယောက် ခုံတန်းပေးထိုင်လျှက် နံရုံကိုဖို့ကာ ငိုက်နေရာ
မှ ဘုန်းခနဲ့ အသံကြောင့် လန်းဖျပ်ကာ လျှောက်လမ်းဘက်သို့ လှမ်းကြည့်
၏။

“မဖြူအေး ဘာဖြစ်တာတုံး”

ပြန်ထူးသံ မကြားရ။ သူမ မတ်တတ်ထရပ်လိုက်ပြီး ထပ်ခေါ်
သည်။

“မဖြူအေး၊ ပြီးပြီလား”

အသံထွက်မလာသဖြင့် သူမ အိမ်သာဘက်သို့ ခပ်သုတ်သုတ်
လျှောက်ခဲ့၏။ လျှောက်လမ်း ဆုံးခါနီးဘွင် အိမ်သာတံ့ခါး ဖွင့်ထားသဖြင့်
လမ်းချို့ဗော်သို့ မီးရောင် ဖြာကျနေသည်ကို တွေ့ရလေသည်။ သက်ချို့
လမ်းချို့ဗော်သံ့အား ဘယ်ဘက်သို့ ကျွေးအဝင် အိမ်သာကား ဟောင်းလောင်း
ပွင့်လျှက်၊ မီးဖွင့်လျှက်သား၊ ဖြာဖြူအေးကား မရှုံးချေး။ သူမ အထိတ်တလန်း
ဖြင့် ဘယ်ညာ လှည့်ရှာ၏။ အိမ်သာနှင့် မျက်နှာချင်းဆိုင် ထမင်းချက်ကြီး
အနှစ်းတံ့ခါးရှေ့၌ အပုံလိုက် လဲကျနေသော သဏ္ဌာန် တစ်ခုအား မြင်၍
သူမ တုန်တုန်ယင်ဖြင့် ဓာတ်မီးကို ထွန်းလိုက်လေသည်။

“မဖြူအေး”

“ဘယ် အစ်မ၊ အစ်မ ဘယ်လိုဖြစ်လို့တုံး၊ ဟောတော်၊ သတိပါ
လစ်နေပြီ၊ အစ်မ၊ အစ်မ မဖြူအေး” သက်ချို့ အတင်းလှပ်ကာ ခေါ်၏။

ထိုစဉ် မဖြူအေး၏ အောက်ပိုင်းအား သူမ အကြည့်ရောက်လေရာ

“အမယ်လေး၊ သွေးတွေ ဆင်းကုန်ပြီ၊ ဒုက္ခပါပဲ၊ လာကြပါပြီး”
မဖြူအေး၏ ပေါင်များ၌ သွေးတို့သည် နဲ့အိုင်လျက်။ သက်ချို့
အသံကုန် အော်တော့၏။

“အစ်မ၊ ခဏနေားး၊ ကျွန်မ လူသွားခေါ်မယ်၊ အစ်မ တောင့်ထား”
ညည်းသံ သဲ့သဲ့ထွက်လာသော မဖြူအေးအား သက်ချို့ ပြောရင်း
ထားခဲ့ကာ လာလမ်းအတိုင်း အဆောင်ဘက်သို့ ပြန်ပြီးတော့၏။

“လာကြပါပြီး၊ မဖြူအေး ချော်လဲကျလို့ သွေးတွေ ဆင်းကုန်ပြီ၊
ဆရာမကြီး၊ ဆရာမကြီး”

သက်ချို့ အသံက တိတ်ဆိတ်သောညာကို ကိုင်လှပပို့လိုက်ဘို့
အလား စူးရှုစွာ။ အဆောင်နှင့် တစ်ဖက်မှ နှစ်ထပ်ဘိမ်တို့မှ မိုးတချို့၊
ပွင့်လာလေသည်။

“လိပ်စာက နည်းနည်း လွှဲနေတယ်ပြု အစ်မ၊ ရွှေညာင်-ထီရိုး
လေးလမ်းဆုံးက ဝင်မှ အစ်မ သွားချင်တဲ့ဆီကို ရောက်မှာ၊ အဲဒီဂေဟာက
တောင်ကြီးမြို့နယ်ထဲမှာ ညောင်ရွှေမှာ မဟုတ်ဘူး”

Light truck ကားသမားက ရှည်လျားစွာ ရှင်းပြ၏။ သူက
mask တပ်ထားသည်က တစ်ကြောင်း၊ ဒေသခံ အသံထဲသည်က တစ်ကြောင်း
ကြောင့် ပြောလိုက်သူမျှ အလုံးစုံကို ရဲနယ်လွင် နားမလည်ချေ။ သေချာ
တာကတော့ သူမ express ပေါ်မှ ဆင်းသည့်နေရာ လွှဲသွားပုံရ၏။

“အဲဒီဆိုလည်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကို ရှင် ပို့လို့ရတယ်
မဟုတ်လား”

ကားသမားလေးက သူမကို တစ်ချက် မမှုကြည့်သည်။ ဗိုက်
တစ်လုံးနှင့် တိရှုပ်အပေါ်မှ ဟူဒီအပါးကလေး စွပ်ကာ sweat pant နှင့်
ကွင်းထိုးဖိနပ်နှင့်၊ ဟိုက်လိုက်ဖောက်ထားသော ဆံပင်ကို မြင်းမြိုးချည်လျက်
ကျောပိုးအိတ်ကို ပခုံးတစ်ဖက် လွှယ်ထားသော သူမ ပုံစံမှာ အလွန်
နွမ်းနယ်နေလေသည်။

“ရပါတယ်ပြု၊ အစ်မ ကားခ ပို့ကုန်မှာ စိုးလို့ပါ၊ တစ်သောင်းခဲ့
တော့ ပေးရလိမ့်မယ်” ဟု သူက ဆို၏။

“ရတယ် သွားမယ်၊ နားချင်နေဖြီ” မိုက်ကို လက်ညွှုးထိုးပြရင်း သူမ ပြောသည်။

mask တပ်ထားသဖြင့် မျက်နှာတစ်ဝါကို မဖြင့်ရသောလည်း မျက်ခံး ထူထူအောက်မှ ကားသမား၏ မျက်လုံးများမှာ ရိုးသားဟန်ရှိသည်ဟု သူမ တွေးလိုက်၏။ ယောကျားပေါင်း များစွာနှင့် ပတ်သက်ခဲ့ရသောသူမျိုး မျက်လုံးတွေကို သူမ ကောင်းစွာ ဖတ်တတ်ခဲ့ရခြင်း။

ကားသမားက ခေါင်းကို ညိုတ်ကာ သူမ၏ အထူပ်အပိုးများအား ကားနောက်ခန်းသို့ သယ်တင်၍ သားရေကြိုးများဖြင့် သိုင်းနေလေသည်။

“ရပြီ အစ်မ”

ကားသမားက ရှုံးခန်းတံခါးကို ဖွင့်ပေးကာ လမ်းဘေး၌ ထိုင်နေသော သူမအား ခေါ်၏။

တစ်ညွှေ့ဗုံး မအိပ်ရသေးသည့်အပြင် သူမ ထိုင်ရသည့်ခံမှာ နောက်ကိုလည်း လျှန်၍ မရခဲ့သဖြင့် အကြောများ ဆိုင်းကာ တစ်ကိုယ်လုံး လေးလုံးကို ရှိလေရာ ပလက်ဖောင်းပေါ် ဖင်ချထိုင်ထားရာမှ ရုတ်တရက်မထနိုင်ချေ။ ကားသမားက သူမထံ လျှောက်လာကာ လက်တစ်ဖက်ကမ်းပေးသည်ကို သူမ တစ်ချက် မေ့ကြည့်လိုက်ပြီး ခေါင်းကိုယမ်းကာ သူ့လက်ကို လုမ်းခွဲလိုက်သည်။ သိန်မာနေးထွေးသောသူ၏ လက်များမှ သည် အားအင်နှင့်တူသော တစ်စုံတစ်ရာသည် သူမ တစ်ကိုယ်လုံးကို ဖြတ်၍ စီးဝင်သည့်ဟု သူမ ခံစားရ၏။

သူမ မတ်တတ်ရပ်နိုင်သည့်နှင့် သူက လက်ကို လွှတ်လိုက်ပြီး ဘေးမှသာ ကြည့်နေလေသည်။ သူမ ကားဆီသို့ လျှောက်သွားကာ ရှုံးခန်း၌ ဝင်ထိုင်၏။ သူက နောက်မှ ကပ်လိုက်လာပြီး ကားတံခါးကို ပိတ်ပေးလိုက်သည်။ ထို့နောက် ရှုံးမှုပတ်ကာ ဒရိုင်ဘာခံ့တွင် ဝင်ထိုင်၍ စက်ကိုနှီးကာ မောင်းထွက်လိုက်လေ၏။

Light truck လေးမှာ ရွှေပြောင်-ပြောင်ရွှေလမ်းအတိုင်း တရိပ်ရိပ် ပြီးလျက်ရှိလေသည်။ နေ့တွင်းမို့ ရာသီဥတုမှာ သာယာလှ၏။ လေကား ရန်ကုန်နှင့်မတူ လတ်ဆတ်လှသဖြင့် သူမ mask ကိုချွေတ်ကာ

အသက်ဝါ ရှူဗျာင်းရယ်ဖြင့် ပင်ပန်းသမျှ သက်သာသွားသလိုပင်။ ကားက manual ဖြစ်သဖြင့် ကားသမားက ဂီယာတိုင်ပေါ် လက်တင်ထား၏။

“အစ်မ၊ ဟိုဘက် နည်းနည်း တိုးပါလားပျော် ကွဲနိတော် ထိမိမှာ အားနာလိုပါ”

ကားသမား၏ စကားကြောင့် သူမ ငိုက်မျဉ်းနေရာမှ အံ့ဩဘာလှည့်ကြည့်မိလေသည်။ ငါအသားကို မထိချင်တဲ့ ယောက်ဗျားရှိသေးတာပဲဟု သူမ တွေးကာ ပြီးရင်း တံခါးဘက်ကို ကပ်ပေးလိုက်၏။ ကားသမားက mask ကို ဆွတ်ကာ indicator ပေါ် ချိတ်လိုက်သဖြင့် သူမ လှည့်ကြည့်သည်။ အသားအရေ စိုပြည်၍ သန်ပြန်သားနားသော ရုပ်ရည်ရှိသည့် လူငယ် တစ်ယောက်ပင်၊ ရှမ်းအကျိုး လက်တိုကို ရှင်းဘောင်းဘို့ နှစ်းနှမ်းနှင့် တွဲကာ ဝတ်ထားပြီး သားရေစိမ်း ခြေည့်ဖိနပ်နှင့် သူ၏ပုစံမှာ တည်တည် ပြင်ပြုမှန်နှင့်၊ သူမအား ပရောပရည်လုပ်မည့် အခြေအနေ မရှိသဖြင့် ပဲတန်း တန်း နေရန်မလိုဟု ယူဆကာ သူမ စကားစပြောလိုက်သည်။

“အဲဒီ ဂိတ်ထိုးတားတဲ့ light truck တွေက အကုန် အနှားလိုက် တာလား”

“ဟုတ်တယ်ပျ၊ တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟဲဟိုး၊ အောင်ပန်း အဲဒီလောက်ပါပဲ”

သုက သူမကို တစ်ခါက် လုပ္ပါကြည့်ရင်း ဖြော်။

“အဲဒီ ဂေဟာကို သိလား၊ ရောက်ဖူးလား”

သူမ အမေးကို သူက ခေါင်းတစ်ချက် ဆတ်ပြုရီး

“တစ်ခါ ကိုယ်ဝန်ဆောင် တစ်ယောက် ခွဲရမှာမို့ ညျှောင်န္တေသားရှုံးကြေပေးဖူးတယ်၊ နေရာက တော်တော် ခေါင်တယ်ပျူ၊ ထိုးရှိလမ်းပေါ်ကနေ ဝင်ရသေးတယ်၊ တစ်မိုင်လောက်၊ သူ့ဟိုဘက်မှာ တောင်ပဲ ရှိတော့တာပျူ၊ အေးတော့ အေးချမ်းပါတယ်၊ ပြောင်းခင်းတွေ ပတ်ပတ်လည်ပဲ” ဟု ဆို၏။

“ကြည့်”

သူမ သံယောင်လိုက်ရင်း ဒေသခံ အသံဝဲသော သူစကားပြောနေ ပုံကို ငေးကြည့်နေမိသည်။ ထိတ်ထဲ၍လည်း ထိုယျဣ် အပြောအဆို အမှုအရာ ကို သဘောကျမိုလေသည်။

“ကျွန်မ ရဲနယ်လွင်ပါ၊ ရဲရဲလို့ ခေါ်လို့ရပါတယ်၊ ရန်ကုန်က

လာတာ၊ ကလေး လာမွေးတာ”

သူမထံမှ ရုတ်တရက် မိတ်ဆက်စကားကြောင့် သူက တစ်ချက် လှည့်ကြည့်၏။

“ထူးမြတ်၊ ကျွန်တော်က၊ အဲဒီဂါတ်မှာပဲ အမြဲ ထိုးတယ်၊ အစ်မ တစ်ခုခု ဝယ်ချင်ရင် ဖုန်းဆက်လေ၊ ဖုန်းနံပါတ် ပေးခဲ့မယ်၊ ကျွန်တော် လာပို့တယ်ခင်ဗျာ”

သူ တုံးပြန်ပုံက အလုပ်သဘော ကြော်ပြာတာထက် မပို့ချေ။ ဒါပေါ့လေ။ ဗိုက်တစ်လုံး ပိုက်ကာ ဂေဟာမှာ တစ်ကိုယ်တည်း လာမွေးသော မိန်းမတစ်ယောက်ကို ဘယ်ယောက်ကျားကများ တန်ဖိုးထားပြီး တူတူ တ်န်တ်န် ဆက်ဆံမှာလဲဟု သူမ တွေးမိသဖြင့် မျက်နှာကို တစ်ဖက်သို့၊ လွှဲထားလိုက်၏။

တစ်ခါတလေမှာတော့ သူမသည်လည်း မိမိကိုယ်ကို ဘာဆိုတာ ကို မေ့လေ့လေ့ကာ တဗြားတဗြားသော အသက်နှစ်ဆယ်ကျော်အချွေး မိန်းမ များနည်းတူ ချစ်ချင်၊ တွယ်တာချင်၊ သာယာချင်မိလေသည်။ ထို့ကြောင့်ပင် သူမ ဝေဇ်ကို ပုံအပ်မိခဲ့သည် မဟုတ်ပါလား။ ယခုတော့ ဗိုက်ထဲ၌ အပုံလိုက် ကျွန်းချေပြီ။ ဘယ်သူမှ မချစ်ကြလည်း ငါကလေးကတော့ ငါ့ကို ချစ်မှာပဲဟု သူမ အားတင်းကာ တွေးရင်း ဗိုက်ကိုပိုက်၍ မျက်လုံးများအား မိတ်ထားလိုက်တော့သည်။





စာရေးသူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း မြတ်သော်ခိုင်မင်းဖြစ်ပြီး ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရဝန်ထမ်း မိဘများမှ ရန်ကုန်မြို့၊ ရွှေမမေါနာဆေးရုံတွင် ဖွားမြင်သည်။ ငယ်စံ့က မိဘများ တာဝန်ကျေရာ အညာအေသ့၌ တစ်ဆယ့် နှစ်နှစ် နေထိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်၌ မိဘများ အတိဖြစ်သော သန်လျှင်မြို့သို့ ပြောင်းဈေးခဲ့၏။ ၁၉၉၆ မှ ၂၀၀၀ ခုနှစ်အထိ အ.ထ.က(၁)သန်လျှင်၌ လည်းကောင်း၊ ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အထိ သန်လျှင်အစိုးရနည်းပညာ ကောလိပ်၌လည်းကောင်း၊ ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အထိ စင်ကာပူနှင့် Nanyang Technological University ၌လည်းကောင်း၊ ၂၀၁၀ မှ ၂၀၁၂ အထိ စင်ကာပူနှင့် Building and Construction Authority (BCA) ၌လည်းကောင်း ပညာသင်ကြားခဲ့၏။ လုပ်ငန်းခွင်တစ်ဖက်ဖြင့် ဝါယ္ယာတိများအား မိမိကိုယ်ပိုင် Blog များဖွင့်၍လည်းကောင်း၊ အသုံးချ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆောင်းပါးများအား Engineering Forum များ၌လည်းကောင်း၊ ဝါသနာအရ အားလပ်သလို ရေးသားခဲ့ပြီး အသက်မွေး ဝမ်းကျောင်းအလုပ်နှင့် မိသားစုတာဝန်များ မအားလပ်သဖြင့် ပုံနှိပ်ထုတ်ဝေ

နိုင်ခြင်း မရှိခဲ့ချေ။

၂၀၂၃ ခုနှစ်မြွှေ့ ပထမဆုံး လုံးချင်းဝတ္ထုအား မဟာဓာရေပူပိုင်
ထုတ်ဝေခဲ့သည်။

ယခုဝတ္ထုသည် မဇက်၏ ဒုတိယမြောက် လုံးချင်းလက်ရာ
ဖြစ်သည်။



MH
SP



မြတ် ခိုင်း THE TWIN

မီးမီးတို့က အမြဲ့လော့

ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ

မဇကံ - ညီမလေး

တန်ဖိုး - ၄၅၀၀ ကျပ်